



အမျိုးသားအဆင့်ရေသတ္တဝါမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအစီအစဉ် (NADP)

NADP ဆိုသည်မှာ.....

အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (NADP) ဆိုသည်မှာ မြန်မာနိုင်ငံရှိရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်သော၊ လက်တွေ့အကောင်အထည်ဖော်မှုကို ဦးတည်သော၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ရည်ရေးဆွဲထားသော အစီအစဉ်ဖြစ်ပါသည်။

NADP က ဘာကြောင့် အရေးပါသလဲ.....

မြန်မာနိုင်ငံသည် မြေ၊ ရေနှင့် ကမ်းရိုးတန်းအရင်းမြစ်များ အတော်အသင့်ကြွယ်ဝပြီး မြေအမျိုးအစား၊ မိုးရွာသွန်းမှု၊ အပူချိန်နှင့် ရေရှိမှုတို့သည် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်နိုင်သည့် အခြေအနေ ကောင်းများစွာကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ငါးစားသုံးမှု မြင့်တက်လာနေသော နေရာတွင်တည်ရှိနေသည်။ NADP သည် အရည်အသွေးမြင့်မားသော အခြေခံ အဆောက်အဦများကို အခြေခံပြီး ကမ္ဘာတဝန်းလုံးရှိဈေးကွက်များနှင့် ဒေသတွင်း ဝန်ဆောင်မှု လုပ်ငန်းကွန်ယက်များကို ချိတ်ဆက်ပြီး ကဏ္ဍကြီး တခုလုံး အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်။ ထိုကဲ့သို့ဆောင်ရွက်ပြီး မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍကို ရောင်းလိုအားအခြေခံ ကုန်ထုတ်လုပ်မှု မှ တဆင့် ဈေးကွက်ဗဟိုပြု ဝယ်လိုအားကိုတုန့်ပြန်သည့် ကုန်ထုတ်လုပ်မှု သို့ပြောင်းလဲ သွားနိုင်ရန်ဖြစ်သည်။

NADP သည် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ မျှတမှု၊ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ဂေဟဗေဒဆိုင်ရာ ဟန်ချက်ညီမှုနှင့် ဇီဝမျိုးကွဲများ အစရှိသည်များကို အခြေခံထားပြီး အစားအသောက်နှင့်အာဟာရ ဖူလုံရေးနှင့်အတူ အခြားဖွံ့ဖြိုးရေးပန်းတိုင်များကို ရရှိနိုင်ရေး ကြိုးပမ်းမည်ဖြစ်သည်။ ရေသတ္တဝါ မွေးမြူထုတ်လုပ်ရေးကဏ္ဍ တိုးတက်မှုနှင့်အတူ အခြားကဏ္ဍများ တိုးတက်ဖွံ့ဖြိုးရေးကိုပါ ဆောင်ကျဉ်း နိုင်အောင် ကြိုးပမ်းထားသည်။

NADP ကို ဘယ်လိုရေးဆွဲထားတာလဲ.....

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) သည် ငါးလုပ်ငန်းဦးစီးဌာန (Department of Fisheries)၊ မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MYSAP) နှင့် သက်ဆိုင်ရာ ပါဝင်ပတ်သတ်သူများအားလုံး၊ လက်တွဲလုပ်ကိုင်နေသူများကို သုတေသန လုပ်ငန်းစဉ်အနေဖြင့် အကြိမ်ပေါင်းများစွာ

ဆွေးနွေးခဲ့ပါသည်။ CESD သည် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ လုပ်ငန်းကွင်းဆက် တခုလုံးအတွက် အိမ်နီးခြင်းနိုင်ငံများနှင့် အခြားရေသတ္တဝါမွေးမြူရေးကဏ္ဍဆိုင်ရာ မဟာဗျူဟာများကို လေ့လာခဲ့ပြီး မြန်မာတနိုင်ငံလုံးသို့လည်း ဖြန့်ကျက်လေ့လာ သုတေသနပြုလုပ်ခဲ့ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆွေးနွေးညှိနှိုင်းခြင်းသည်လည်း NADP ၏ အရေးပါသော လုပ်ငန်းစဉ်တခုဖြစ်ပြီး ယခု ရန်ကုန်တွင် နောက်ဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးတို့တွင် ပြီးခဲ့သော လများအတွင်းက ပြုလုပ်ခဲ့သေးသည်။ အဆိုပါ ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများက ပါဝင် ပတ်သတ်သူများကို NADP အားတင်ပြရန်နှင့် အရေးကြီးသော အကြံပြုချက်များကို ရယူရန်ဖြစ်ပါသည်။

NADP တွင် CESD က မည်သည့်အခန်းကဏ္ဍက ဘာပါဝင်နေလဲ.....

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) သည် NADP ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI) ၏ ဒုတိယဝန်ကြီး ဦးလှကျော် ဦးဆောင်သော မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ရေးဆွဲလျက်ရှိပါသည်။ CESD သည် MYSAP ဦးဆောင်ကော်မတီတွင်လည်း ပါဝင်ဆောင်ရွက်နေပါသည်။ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို ငါးလုပ်ငန်း ဦးစီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် MYSAP တို့နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

